



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၁၆ /၂၀၁၇
 ရက်စွဲ၊ ၂၀၁၇ - ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

ရည် ညွှန်း ချက် ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၀၈.၁၁.၂၀၁၇) ရက်စွဲပါ စာအမှတ်၊ စွမ်းအင်/အုပ်ချုပ်- စီမံ/ ၁၀/ ၆ (၁၉၄၄)၂၀၁၇

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရတနာ-ရန်ကုန် ၂၄ လက်မ ပြည်တွင်းသုံးကမ်းလွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ကာ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းအသုံးပြုရန် နေ့စဉ်ဖြန့်ဖြူးလျက်ရှိပြီး အဆိုပါ ၂၄ လက်မ ပြည်တွင်းသုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား TP 6 မှ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာကမ်းခြေအနီး TP 15 အထိ Side Scan Sonar Survey လုပ်ငန်းများကို တိုင်းတာရေး ရေယာဉ်ဖြစ်သော MV.MAJESTIC SEVEN (Call Sign : XYGK) ဖြင့် လည်းကောင်း၊ Free Span Correction ပြုပြင်ခြင်းလုပ်ငန်းများကို တိုင်းတာပြုပြင်ရေယာဉ် MV.CREST HYDRA (Call Sign : 9V2486) တို့ဖြင့် (၂၈.၁၁.၂၀၁၇) ရက်နေ့မှ (၁၉.၁၂.၂၀၁၇) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ ၂၄ လက်မ ပြည်တွင်းသုံးကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း Side Scan Sonar Survey လုပ်ငန်းများနှင့် Free Span Correction ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Name</u>	<u>Latitude</u>	<u>Longitude</u>
TP 6	15° 20' 36.57"	95° 23' 9.30"
TP 7	15° 26' 24.60"	95° 31' 22.35"
TP 8	15° 26' 36.91"	95° 31' 36.22"
TP 9	15° 31' 28.07"	95° 35' 58.27"
TP 10	15° 31' 31.82"	95° 36' 1.86"
TP 11	15° 38' 20.05"	95° 42' 59.34"
TP 12	15° 39' 31.53"	95° 43' 22.37"
TP 13	15° 46' 43.36"	95° 42' 3.06"

<u>Name</u>	<u>Latitude</u>	<u>Longitude</u>
TP 14	15° 47' 14.08"	95° 41' 50.35"
TP 15	15° 51' 27.13"	95° 38' 56.77"

၃။ သို့ဖြစ်ပါ၍ ၂၄ လက်မပြည်တွင်းသုံးကမ်းလွန်သဘာဝခါတ်ငွေ့ပိုက်လိုင်းအား အထက် ဖော်ပြပါအတိုင်း (၂၈.၁၁.၂၀၁၇) ရက်နေ့မှ (၁၉.၁၂.၂၀၁၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေး အတွက် အထက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်မည့် ဧရိယာမှ (၄) ကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

သန့်ဇင်ဦး-ဒုတိယညွှန်ကြားရေးမှူး(SSE)